

လျော်ကာ ကဲ <hlei' kə> ①簸(谷); 扬场: ပါး ~ သည်။ 扬场。  
 ②抛到远处,消灭  
 လျော်ခင် နဲ့ <hlei' zin> 扬谷用支架  
 လျော်ယပ် ကဲ <hlei' yat> 扇掉(米糠)  
 လျော်ထူးတုံး ကဲ <hlei' hlwin> ①(书)簸掉: ပါး ~ သည်။ 簍谷子。②赶走: ရန်သူကို ~ သည်။ 赶走敌人。  
 လျော် နဲ့ <hlei> 船,舟: ခတ် ~ 划艇  
 လျော်ကား နဲ့ နဲ့ <hlei ga:> 梯子,楼梯  
 လျော်ကားခဲ့ နဲ့ နဲ့ <hlei g-khon> 楼梯下的台阶  
 လျော်ကားဆန် နဲ့ <hlei ga: hsan / hlei g-zan> 梯子的梯级  
 လျော်ကားတက် နဲ့ <hlei g-det> (楼上的)楼梯口  
 လျော်ကားထောင် ကဲ <hlei ga: htaun> 放梯子: အုတ်နံရုံကို ~ ၍ တက်သွားသည်။ 搭梯子上墙。  
 လျော်ကားထစ် နဲ့ <hlei g-dit> 台阶; 梯级: ~ ပိုက်ခင်: 梯田 / ~ ပိုက်နည်း 种梯田法 / ~ လယ်ကွက် 梯田  
 လျော်ကားထိပ် နဲ့ <hlei ga: deit> (楼上的)楼梯口  
 လျော်ကားဘောင် နဲ့ <hlei ga: baun/hlei g-baun> 梯子两侧的帮  
 လျော်ကားရှင်း နဲ့ <hlei g-yin> (楼下的)楼梯口  
 လျော်ကားရှုံး နဲ့ <hlei ga: shin> 活动梯子  
 လျော်ကားလက်ရှုံး နဲ့ <hlei ga: let yan> 楼梯扶手  
 လျော်ကားလျှော် နဲ့ <hlei ga: hlwe> 在楼房旁建的楼梯  
 လျော်ကားသေါ် နဲ့ <hlei ga: thei> 固定的梯子  
 လျော်ကားဦး နဲ့ <hlei g-u:> (楼上的)楼梯口  
 လျော်ကားဦးတိုက် I ကဲ <hlei g-u: tait> 朝……方向安装楼梯 II နဲ့ <hlei g-u: dait> 安在房子正面的楼梯  
 လျော်ကုန် နဲ့ <hlei kan> 木船舱上的横隔板  
 လျော်ကန် ကဲ <hlei kan> (船)离岸  
 လျော်ကြီးထိုး ကဲ <hlei gyi: do:> 按惯例地; 普通地: ကျော်တော့ ~ ပဲကစားတတ်တယ်။ 我只会玩普通的(老一套的)。  
 လျော်ကြီးထိုးဂိုးရိုး ကဲ <hlei gyi: do: yo: yo:> = လျော်ထိုးထိုး  
 လျော်ကြီးထိုး နဲ့ <hlei gyon zi:> (喻)坐享其成者  
 လျော်ကြီး I ကဲ <hlei gwe: si:> (喻)遇到某种灾难,千钧一发 II နဲ့ <hlei gwe: zi:> 遇到灾难的人  
 လျော်ခတ် ကဲ <hlei khat> 划船  
 လျော်ခွဲ့က် နဲ့ <hlei gwet> 船身: ~ ချဉ်းကျော်အလုပ်မလှုံး။ (成) 即使只剩下船身,也不让旗子倒下。意即: 不屈不挠。  
 လျော်ချော်တက်စင်း နဲ့ <hlei nge tet sin> 小舟,小船  
 လျော်ဆိပ် နဲ့ <hlei zeit> 码头(停小船的)  
 လျော်တော်သား နဲ့ <hlei daw dha> 宫廷船夫; 现指赛艇驾驶员  
 လျော်တော်သဲ့ နဲ့ <hlei daw dhan> 划船曲

လျော်တက် နဲ့ <hlei det> 船桨  
 လျော်ခေါ် ကဲ <hlei htie> 灰泥(用ပွဲက်လျက်)补船  
 လျော်ထိုးထိုးကဲ ကဲ <hlei hto> 用篙撑船  
 လျော်ထိုးထိုးကဲ ကဲ <hlei do: lait> 当船工谋生  
 လျော်ထိုးသမား နဲ့ <hlei do: dh-ma> 船夫, 船工  
 လျော်ထိုးသမား နဲ့ <hlei do: dha> = လျော်ထိုးသမား  
 လျော်ထိုးဝါး နဲ့ <hlei do: wa> 篙, 船篙  
 လျော်ဝမ်း/လျော်ဝင်း နဲ့ <hlei d-min> 在海里放捕鱼工具的船  
 လျော်နဲ့ နဲ့ <hlei nan> 船帮, 船舷  
 လျော်နားထိုးထိုး ကဲ <hlei nan da: dit> (成)刻舟求剑  
 လျော်နားသာက်နှင့် ကဲ <hlei nan hn-pet nin> (成)脚踩两只船,(喻)骑墙  
 လျော်ပဲ့ နဲ့ <hlei pe> 船尾; 舵  
 လျော်ပုရိုး နဲ့ <hlei bon yo> 【解】跗骨  
 လျော်ပိုင်းကော့ နဲ့ <hlei pein: gaw> 独木舟  
 လျော်ပြိုင်း ကဲ <hlei pyain> 划船比赛: ~ ပဲ 赛船会  
 လျော်ပွဲ့ နဲ့ <hlei bwe> 赛船会  
 လျော်ပွဲ့ခဲ့ ကဲ <hlei bwe: khan> (古)举行赛船会  
 လျော်ပွဲ့သာင်း နဲ့ <hlei bwe: dh-bin> = လျော်  
 လျော်လိုက် ကဲ <hlei lait> = လျော်ထိုးလိုက်  
 လျော်လောင်း နဲ့ <hlei laun> = လျော်လောင်းလျော်  
 လျော်လျှိုင်း နဲ့ <hlei lyin> (古代)先行船; 快船  
 လျော်လျှိုင်း ကဲ <hlei hlaw> 划船  
 လျော်လျှိုင်းချုပ်း နဲ့ <hlei hlaw gyin> = လျော်တော်သဲ့  
 လျော်လျှိုင်းသဲ့ နဲ့ <hlei hlaw dhan> = လျော်တော်သဲ့  
 လျော်ဝုံး နဲ့ <hlei wun> 船舱  
 လျော်သား နဲ့ <hlei dha> 船夫, 船工  
 လျော်သူဗြိုး နဲ့ <hlei dh- gyi> ①船主②船老大  
 လျော်သုင်း နဲ့ <hlei dhin> (古)水军  
 လျော်သဗ္ဗားနဲ့ နဲ့ <hlei than ban> 小木船, 艘板  
 လျော်ဦး နဲ့ <hlei u:> 船头  
 လျော်ဦး I နဲ့ <hlei> 小虫; 跳蚤: ခွေး ~ 跳蚤 II နဲ့ <hlei> 微小  
 လျော်ကဲ့ ကဲ <hle: > ①使跌倒, 推倒, 放倒: သာ်ပ်များကိုလဲအောင် ~ သည်။ 把树推倒。②躺: ညှောင်းယင်းခေါ် ~ ပါအံး။ 累了就躺一会儿吧。③不稳固, 反常: ကောက် ~ သည်။ 不正常。/ကြော်း ~ သည်။ 命运不佳。④= လျော်း: 打扫: တံ့ခြုံစည်း ~ သည်။ 扫地。  
 လျော်ကျိုး ကဲ <hle: kyin> 打扫  
 လျော်ချော် ကဲ <hle: khya> 推倒  
 လျော်ယော် ကဲ <hle: pe> = လျော်ယော်  
 လျော်မြောင်း ကဲ <hle: pyaun> = မြောင်း  
 လျော်ဖောက် ကဲ <hle: phaut> = ပောက်ပြိုး / ခွဲ့ ~ သည်။ 死去。